

သမျက် ~ ရင်ဆိုင်သည်။ 以大无畏的精神对付一切敌人。
 မရှိသင်းရဲ နား <m-shi' hsin: ye:> 穷困,穷苦: ~ သာများကို
 ‘သနားတဲ့လာသည်။ 同情穷苦人。
 ဖွံ့ဖြိုးပါး နား <m-shi'nun: ba:> 贫苦,穷途潦倒
 မရှိဖွူး I ကား <m-shi' m-sha:> 小康: ယူ၏အခိုင်ထံမှရသော
 ထောက်ပို့ကြုံပြင် ~ နေဂေလေသည်။ 他靠父亲的资助,过着
 小康的生活。II နဲ့ <m-shi' m-sha:> 中等阶层;中产阶级
 မရှိမြို့ပဲ I နဲ့ <m-shi' me' shi' me:> (手头上)仅有的一
 点财物: ~ ရှာတာတာလေးဟာရောဘေးကြောင့်ထံ့ရှုံးသွားသည်။
 勉强积累起来的一点财物,因水灾而全部损失了。II
 နား <m-shi' me' shi' me:> 极少的,仅有的
 မရှိစောက် ကား <m-shu' saut> = မရှိဆိတ်
 မရှိခို့ ကား <m-shu' zein> = မရှိဆိတ်
 မရှိဆိတ် ကား <m-shu' zein' / m-shu' zeit> 嫉妒
 မရှိမလှ ကား <m-shu' m-hla':> 一塌糊涂,悲惨,狼狈: ~
 ဖျက်ဆီးခံရသည်။ 惨遭破坏。/ ဓားဒေး ~ ကျဆင်းသွားသည်။
 谷价惨跌。
 မရှိလျှို့ဝှက် ကား <m-shu' hle' seit> (罕) = မရှိဆိတ်
 မရှိနိုင်ပကယ်နိုင် ကား <m-shu nain m-ke nain> 处于困境,
 动弹不得,透不过气: ခေါ်ဝါး ~ ဖြစ်သွားသည်။ (处于困境)
 一时不知如何应付才好。/ ပောက်ပြန်ရေးသမားတွေသည်
 ~ ဖြစ်နေ၏။ 反动派陷入困境。
 မရှိနိုင်ပရှိကိုနိုင် ကား <m-shu nain m-shait nain> = မရှိနိုင်
 မကယ်နိုင်
 မရှိသာမရှိက်သာ ကား <m-shu dha m-shait dha> = မရှိ
 နိုင်မကယ်နိုင်
 မရှုံးမနောင်း ကား <m-shei: m-hnaun>: 几乎同时地: ကျွဲ့
 တော်ဗြို့နှစ်ယောက်မှာပါကင်းသို့ ~ နောက်လာသည်။ 我们两人
 几乎同时到达北京。
 မရှုံးပတ် နဲ့ <m-shaw' bin> 【植】生长在克钦地区的一种
 植物,可用作解毒剂
 မရှုံးဆေးချေး ကား <m-shet hsei: khyei> (罕)顾不得羞耻
 (虽然害羞,但装着若无其事)
 မရှင် နဲ့ <m'a' shin> (古)太太
 မရှင်:ဂန်း နဲ့ <m-shin: gan>: [英 machine gun] 机关枪
 မရှင်:မလင်း ကား <m-shin: m-lin>: 不清不楚,稀里糊涂;
 暧昧: ဉ်ဗြို့ပြသနာကိုကျွဲ့တော် ~ ဖြစ်နေသည်။ 对这个问题,
 我还不清楚。/ ဒီအမျိုးသားဟာဟိုအမျိုးသို့ ~ ဖြစ်နေတယ်။
 这男子与那女子关系暧昧。
 မထောတ် နဲ့ <m-la' dat> 【缅医】污秽
 မထား ပါ <m-la:> (口)(用于疑问句尾)要……吗: သွား
 ~ 要去吗?
 မခေါ်မခေါ် ကား <m-lei: m-khan'> 无礼,不尊重
 မထိုးတား ကား <m-lo t-ma> 妒忌,不抱好感: ~ ပြောသည်။

恶意攻击。/ မဟာဆိတ် တဲ့ ~ ခေါ်သည်။ 厌恶地称之为
 “盟友”。
 မထိုးမှန်းထား ကား <m-lo mon: da:> 敌视,怀恨在心: ကျွဲ့
 တော်တို့ကျောင်းအပ်ကြီးကို ~ ဖြစ်နေကြသူ့ကသွားပုံးလေလွင်
 ပြောကြတယ်။ 一些怀恨我们校长的人在对他进行诽谤。
 မထိုးလဲထိုးလဲ ကား <m-lo le: lo le:> 有备无患: ချို့စို့စို့ပြုစ်
 နေယင်ချွေးထားဆောင်ဆောင်ပြု ~ သောက်ထားလိုက်ပါလား။ 有备
 无患,要是感觉有些发冷,还是吃片发汗药吧!
 မထိုးလို့ ပါ <m-lo lo> 好像,似乎: ခုံ ~ ချို့ ~ နှင့် 好像
 又甜又咸的 / ခိုးချွေး ~ နဲ့မရှုံးဘူး။ 好像要下雨,却没下。
 မထိုးသမာ ကား <m-lo dh-ma> = မထိုးတား
 မထိုးလွှာသာ နဲ့ <m-lo eit tha> [缅·巴]嫉妒
 မထုံးမရဲ ကား <m-lon m-ye:> 心虚,惶恐不安,忐忑不安,
 问心有愧: ချောမပြုစုံမှုကျိုးလွှာလိုက်မိသကဲ့သို့ ~ ဖြစ်သွားသည်။
 象犯了大罪似地感到惶恐不安。
 မထုံးမလဲ ကား <m-lon m-le:> ①衣不敝体 ②(喻)心虚,问
 心有愧: ~ ဖြစ်သွားသောမျက်နှာကလေးကိုင်း,ချလိုက်လေသည်။
 (他)面有愧色地低下头去。
 မထောက်မစား ကား <m-laut m-sa:> (罕)不尊重
 မထောက်လေးမထောက်စား I ကား <m-laut lei: m-laut sa:>
 不尊重 II နဲ့ <m-laut lei: m-laut za:> (年龄、智
 力、学识等)不值得尊重的小人物
 မထောက်ဥ္မား နဲ့ <m-laut u':> = ချောက်ဥ္မား
 မလင်း နဲ့ <m-lin> 【植】大托叶云实 *Caesalpinia bandu-*
cella
 မလိုင်း နဲ့ <m-lain> ①[印]奶皮,乳脂: ~ တက်ပြီ။ (牛奶
 上)凝结奶皮了。②[印] (为了不生铜锈涂在铜器上
 的) 锡 ③ = မလိုင်း
 မလိုင်းပါး နဲ့ <m-lain bin> 【植】构树 *Broussometia Papy-*
rifera (Paper Mulberry or Tapacloth Tree)
 မထည်မဝယ် ကား <m-le m-wé> 笨拙,不机灵,迟钝
 မထည်ရှုပ် နဲ့ <m-le shout> 不懂而又乱插手的人
 မထည်းမလို့ ကား <m-li: m-leit> (古)正确无误
 မထတ်မကား ကား <m-lat m-kaw:> (古)不松懈,坚持不懈
 မလန်းခတ် ကား <m-lan: khat> = လက်ပမ်းပေါက်ခတ်
 မလန်းပေါက်စတ် ကား <m-lan: paut khat> = လှုပ်ပမ်းပေါက်
 စတ်
 မထုပ်တာနိုဟင်း နဲ့ <m-lout ta ni hin:> [泰米尔]一种酸
 汤,也称为 မန်တာနိုဟင်း
 မထိပ်မထိပ် ကား <m-lei m-li:> (古)正确无误
 မထိပ်တာပတ် ကား <m-lein' d-bat> 巧妙(骗): ~ လုပ်သည်။
 巧妙地欺骗。/ ~ ဝါဒဖြန့်သည်။ 进行巧妙的欺骗宣传。
 မထိပ်မထည်း ကား <m-lein' m-li:> = မထိပ်မထည်း
 မထိပ်း နဲ့ <m'a'lein> 一笔写成的“ဗ”字